

Barren River DISTRICT HEALTH DEPARTMENT


Barren, Butler, Edmonson, Hart, Logan, Metcalfe, Simpson, and Warren Counties



1109 State St. Bowling Green, KY 42102 (270) 781-8039

တၢ်ဟံၣ်အိၣ်လီၤဆီသးဒီးတၢ်မၤဂၢၢ်တၢ်လဲၤတၢ်က့ၤအတၢ်အၢၣ်လီၤအိၣ်လီၤ

ယၤ နံၤပၢၢ်လၢ ယဘၣ်တၢ်ဟံၣ်ပနီၣ်လၢဘၣ်ကံၤဒီး COVID-19
 တၢ်ဆါဒီးယတူၢ်လိာ်သ့ၣ်ညါခွဲးယာ်စိကမိၤ လၢတၢ်ဟ့ၣ်လီၤအိၣ်ဆူ Barren River District Health Department
 (BRDHD)(ဘၣ်ရဲၣ်ရဲၣ်ဘၣ်ဟီၣ်ကဝီၤဆူၣ်ချ့ၣ်ကျဲၤ) လၢ KRS 211.180, 214.020, 902 KAR 2:030, 902 KAR
 2:050,ဒ်သိးကမၤလိာ်ယၤလၢကမၤလၢပုၤကဲထီၣ်တၢ်ပၤဆူၣ်ရဲၣ်ကျဲၤတၢ်ထီၣ်ဟံၣ်ပနီၣ်တၢ်လၢလံာ်အံၤ,
 လၢအမ့ၢ်တၢ်လၢကြးအဘၣ်ဒီးတၢ်လၢအကါဒိၣ် လၢတၢ်ကဒိသဒ် COVID-19 အတၢ်အိၣ်ဖျါ, တၢ်ဘၣ်ကူဘၣ်ကံၤ,
 ဒီးတၢ်ရၢလီၤသးလၢကီၢ်စဲၣ်အံၤ, ကဲထီၣ်လိာ်ထီၣ်သးတဘျီယီဒီးတုၤလၢတၢ်ဘိးဘၣ်သ့ၣ်ညါလီၤခိဖျါ BRDHD
 လၢတၢ်ပနီၣ်တဖၣ်အံၤတၢ်ထုးကွံာ်အိၣ်လီၤန့ၣ်လီၤ



1. ယကဟံၣ်ဖျါသမံသမိးကွံာ်သး (check in)ကိးနံၤဒဲးလၢ Barren River ဟီၣ်ကဝီၤဆူၣ်ချ့ၣ်ကျဲၤ န့ၣ်လီၤ။ ဖဲတၢ်ဟံၣ်ဖျါသမံသမိး
 ကွံာ်သးတဘျီ စုာ်စုာ်အခါ, ယကဟံၣ်ဖျါထီၣ်ယတၢ်ကီၢ်တၢ်ခုၣ်ဒီးတၢ်ဆါပနီၣ်တဖၣ်လၢယတူၢ်ဘၣ်အိၣ်န့ၣ်လီၤ။
 ယတၢ်ဆါကွံာ်ပနီၣ်တဖၣ်မ့ၢ်ကယါလီၤ မ့တမ့ၢ် မ့ၢ်ဟဲနးထီၣ်န့ၣ် ယကဘိးဘၣ်သ့ၣ်ညါ Barren River
 ဟီၣ်ကဝီၤဆူၣ်ချ့ၣ်ကျဲၤ န့ၣ်လီၤ။ ယကထီၣ်ကွံာ်နီၢ်ခိတၢ်ကီၢ်တၢ်ခုၣ်ကိးနံၤဒဲးလၢနဆၢ ကတီၢ်န့ၣ်လီၤ။
2. အလီၢ်မ့ၢ်အိၣ်လၢယဘၣ်ဒီးကွံာ်သးဒီးဆူၣ်ချ့ၣ်ကျဲၤတၢ်ယါဘျီန့ၣ် ယကကိးဆိလိတဲစိ ဒီးတဲဘၣ်အဝဲသ့ၣ်လၢယဘၣ်ကံၤဒီး
 COVID-19 န့ၣ်လီၤ။
 တၢ်အံၤကမၤစၢၤဘၣ်ပုၤမၤဘၣ်မူဘၣ်ဒါတဖၣ်ဒ်သိးကဒိသဒ်ဘၣ်လီၤက့ၤသးဒီးပုၤဆါဂုၤဂၤတဖၣ်န့ၣ်လီၤ။
 ဖဲတၢ်အိၣ်သးလၢယတၢ်ဆူး တၢ်ဆါမ့ၢ်လိာ်ဘၣ်တၢ်ကူစါယါဘျီလၢအဆိအချ့န့ၣ်
 ယကဘိးဘၣ်သ့ၣ်ညါဂံၢ်ဂီၢ်အူဝဲကျဲၤအဘူးကတၢ်ဒီးဘိးဘၣ်သ့ၣ်ညါအဝဲသ့ၣ်ယ COVID-19 တၢ်ဆါပတီၢ်
 တချးလဲၤဆူတၢ်လီၢ်တၢ်ကျဲၤအံၤအခါန့ၣ်လီၤ။
3. အလီၢ်မ့ၢ်တအိၣ်လၢယတဘၣ်ထီၣ်တၢ်ဆါဟံၣ်ဘၣ်န့ၣ် ယကဟံၣ်လီၤဆီကွံာ်သးလၢဟံၣ်
 မၤစ့ၤလီၤတၢ်အိၣ်ဘူးဒီးပုၤဂုၤဂၤတဖၣ်တသ့ ဖဲအသ့ဒ်အမ့ၢ်တၢ်လၢဘၣ်မၤအိၣ်အသိး ဖဲယအိၣ်ဒီးတၢ်ဆါပနီၣ်တဖၣ်အခါ
 ဒီးတုၤလၢ Barren River ဆူၣ်ချ့ၣ်ကျဲၤပျါလီၤကွံာ်ယၤ လၢ တၢ်ဟံၣ်အိၣ်လီၤဆီကွံာ်သးတစုန့ၣ်လီၤ။
 ယတဟးထီၣ်ဆူယဟံၣ်အချၢဘၣ်. ယတလဲၤတၢ်မၤဘၣ်, တလဲၤထီၣ်ကိဘၣ် မ့တမ့ၢ် တလဲၤ
 ဆူကမ့ၢ်တၢ်လီၢ်တၢ်ကျဲၤဖဲဆၢကတီၢ်အံၤအခါဘၣ်. ယတလဲၤတက့ၤတၢ်ဒီး ကမ့ၢ်တၢ်ဆူထီၣ်ဆူလီၤ မ့တမ့ၢ်
 ပနံၤကၢတၢ်ဆူထီၣ် ဆူလီၤဘၣ်.

ဖဲအိၣ်လၢဟံၣ်အခါ ယကအိၣ်လၢ "ပုၤဆါအဒး" မ့တမ့ၢ် တၢ်လီၢ်လီၤဆီဆီ ဒီးအိၣ်ယံၤကွံာ်ဒီးပုၤဂုၤဂၤတဖၣ်,
 ဆၣ်ဖိကီၢ်ဖိတဖၣ်, ဃုာ်ဒီးဆၣ်ဖိကီၢ်ဖိလၢဟံၣ်ပူၤတဖၣ်န့ၣ်လီၤ။ မ့ၢ်သ့ ယကအိၣ်တၢ်အိၣ်တၢ်လၢယဒး/တၢ်လီၢ်အပူၤ
 ဒီးစူးကါလီၤဆီတၢ်လုာ်ထံဒးန့ၣ်လီၤ။ ယကမၤကဆီဒီးမၤသံကဆီတၢ်ယာ်လၢယတၢ်လီၢ်
 ဒီးပျဲပုၤတဂၤလၢဟံၣ်ပူၤယီပူၤမၤကဆီဒီးမၤသံကဆီတၢ်လီၢ်တၢ်ကျဲၤ လၢညီန့ၣ်ပုၤ အိၣ်တဖၣ်န့ၣ်လီၤ။

တၢ်မၤတၢ်ဒ်အံၤန့ၣ် ယကမၤစ့ၤလီၤဘၣ်တၢ်လီၤဘၣ်ယိၣ်လၢယဟံၣ်ဖိဃီဖိတဖၣ်ကဆဲးဘၣ်ကူဘၣ်ကံဘၣ်တၢ်ဆါ
ဖဲယဘၣ်ကံတၢ်ဆူးတၢ်ဆါအခါလီၤ. လၢတၢ်န့ၣ်အယိ တၢ်ကပျဲအဝဲသ့ၣ်ကစးထီၣ်ဟံၣ်အိၣ်လီၤဆီကွံာ်သးလၢ 14
သီန့ၣ်လီၤ.

တၢ်ဟံၣ်ပနီၣ်တဖၣ်အံၤတၢ်မၤလၢပျဲအီၤမ့ၢ်တန့ၢ်ဘၣ်န့ၣ်,
ယဟံၣ်ဖိဃီဖိတဖၣ်အိၣ်ဒီးတၢ်လီၤဘၣ်ယိၣ်လၢကဘၣ်ကံန့ၢ်တၢ်ဆါသ့အယိ,
အဝဲသ့ၣ်အတၢ်အိၣ်လီၤဖျါကွံာ်သးကဟံာ်တုၤလၢယဘျါက့ၤတစု ဒီးကဘၣ်ဆဲးအိၣ်အါထီၣ် 14 သီန့ၣ်လီၤ.
ယမ့ၢ်လိၣ်ဘၣ်ပုၤကွၢ်ထွဲ တၢ်တဂၤန့ၣ်,
ယန့ၢ်ပၢ်လၢတကြးမ့ၢ်ပုၤတဂၤလၢအိၣ်ဒီးတၢ်လီၤဘၣ်ယိၣ်လၢအါလၢကဆိးက့ဘၣ်နးနးကလဲၣ်ခီဖျါလၢ COVID-19
အယိ ဘၣ်-ပုၤတဖၣ်အံၤ ပၣ်ဃုာ်ဒီး ပုၤသးပုၤသးန့ၣ် 60 နံၣ်ဆူဖီခိၣ်လၢအိၣ်ဒီးတၢ်ဆူးတၢ်ဆါဒိၣ်ဒိၣ်ကလဲၣ်
ဒ်အမ့ၢ် တၢ်သးအံၤ, တၢ်ဆံၣ်ဆါ, သးတၢ်ဆါ, တၢ်ဘီၣ်သိဒိၣ်တလၢ, ကလံာ်/ပသိၣ်/သ့ၣ်တၢ်ဆါ,
တၢ်သ့ၣ်တဘၣ်လီၤဘၣ်စးတၢ်ဆါ, သ့ၣ်ဂံၢ်စၢ်တၢ်ဆါ, မ့တမ့ၢ် နီၢ်ခိၣ်တြီၤ ဆါတဘၣ်လီၤဘၣ်စးတၢ်ဆါ
([cdc.gov/coronavirus/2019-ncov/need-extra-precautions/groups-at-higher-risk.html](https://www.cdc.gov/coronavirus/2019-ncov/need-extra-precautions/groups-at-higher-risk.html)) န့ၣ်လီၤ.

တၢ်ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလၢပုၤကွၢ်ထွဲတၢ်တဖၣ်ကလူၤပိာ်မၤထွဲဘၣ် CDC တၢ်န့ၣ်ကျဲတဖၣ်
ဒ်သိးကမၤစ့ၤလီၤတၢ်ဘၣ်ကံအတၢ်လီၤဘၣ်ယိၣ် ဒီးဒိသဒါလီၤက့ၤနီၢ်ကစၢ်ဒီးပုၤဂုၤတဖၣ်လီၤ
(<https://www.cdc.gov/coronavirus/2019-ncov/if-you-are-sick/care-for-someone.html>).

4. ယတူၢ်လိာ်သ့ၣ်ညါလၢ ယလူၤပိာ်မၤထွဲ တၢ်ပၤဆုၤရဲၣ်ကျဲတၢ်ထီၣ်ဟံၣ်ပနီၣ် ဟံၣ်ဖျါသးလၢအဆၢဖိ 1 တုၤလၢ 3 မ့ၢ်တသ့
မ့တမ့ၢ် ယမ့ၢ်တ လူၤပိာ်မၤထွဲအီၤန့ၣ် Barren River
ဟီၣ်ကဝီၤဆူၣ်ချ့ဝဲကျဲၤကမၤန့ၢ်ဘၣ်ကွီၤဘျီၣ်တၢ်န့ၣ်လီၤလၢကီၢ်ရဲၣ်တၢ်လီၤတၢ်ကျဲကွီၤဘျီၣ်လဲၤတရံး
ဒ်သိးကဟံးန့ၢ်စူးကါဘၣ်တၢ်အၢၣ်လီၤအီၤလီၤအံၤအတၢ်သိၣ်တၢ်သီတဖၣ်န့ၣ်လီၤ.
5. ကီၢ်ရဲၣ်တၢ်လီၤတၢ်ကျဲကွီၤဘျီၣ်လဲၤတရံး အိၣ်ဒီးတၢ်စံၣ်ညီၣ်ပီတုၤလီၤတၢ်လၢ တၢ်ဟံးဂ့ၢ်အံၤဖီခိၣ်ဒ်အိၣ်လၢ KRS
211.230 သဲးစးအသိးန့ၣ်လီၤ.
6. Barren River ဟီၣ်ကဝီၤဆူၣ်ချ့ဝဲကျဲၤ
ကသမံထံကွၢ်လီၤတၢ်က့ၤတၢ်အၢၣ်လီၤအီၤလီၤအံၤတချးလၢအယုသ့ၣ်ညါဆါတၢ်လီၤတၢ်ဖဲတၢ်အိၣ်
လီၤဆီကွံာ်သးကတီၢ်ဘၣ်တၢ်ပျါကွံာ်အီၤန့ၣ်လီၤ.

တၢ်အၢၤလီၤအီၤလီၤအံၤ ကကတၢ်ကွံၣ်ဖဲအတၢ်အုၣ်ကီၤသးပူၤကွံၣ် 21 သီန့ၣ်လီၤ တၢ်အၢၤလီၤအီၤလီၤအံၤ
ဘၣ်တၢ်ဟ့ၣ် လီၤအီၤဖဲ

တနံၤအံၤအနံၤသီ လိတလါအံၤ 2020 (နံၣ်) န့ၣ်လီၤ

ကမုၢ်ဆူၣ်ချ့ၣ်စး စုဆဲးပနီၣ်-

— *Matthew L Hunt*

ကမုၢ်ဆူၣ်ချ့မ့တမ့ၢ် ပုၤခၢၣ်စး အမံၤ- MATTHEW L HUNT, ED.D

ပုၤအိၣ်လီၤဆီကွံၣ်သး စုဆဲးပနီၣ်

ဆဲးလီၤမံၤအနံၤသီ

ပုၤအိၣ်လီၤဆီကွံၣ်သးအမံၤ

SAMPLE
DOCUMENT